

ဖက်က

စေတနာစကား

- ၁။ အမှာစကားလေးပါ
- ၂။ အိုကေ (အားလုံး အားလုံး အေးဆေး)
- ၃။ အိုကေ (အားလုံး အားလုံး အေးဆေး)
- ၄။ အိုကေ-၂ (လာထား အာဘွား)
- ၅။ လမ်းဆုံး
- ၆။ မတတ်နိုင်တော့ဘူ
- ၇။ ခန်းနားသော လူသာမညများ
- ၈။ မျှော်လင့်ခြင်းနဲ့ စိတ်ရဲ့ အင်ပါယာများ
- ၉။ ဒါပေမဲ့ ဟိုလေ
- ၁၀။ အတိတ်ကအမှားများ
- ၁၁။ လူတွေရဲ့ စိတ်အခြေအနေ
- ၁၂။ အကောင်းဖက်က ကြည့်ပါ
- ၁၃။ တစ်ခုခု စလုပ်ပါ
- ၁၄။ အရှုံးရဲ့ တန်ဖိုး
- ၁၅။ အသုံးမကျဘူးလား
- ၁၆။ စကားလာမပြောနဲ့
- ၁၇။ တိုးသာတိုးပါ
- ၁၈။ အလုပ်လက်မဲ့များသို့
- ၁၉။ မောနေပြီလား? ဒါဖြင့်ဘာလဲ

- ၂၀။
- ၂၁။
- ၂၂။
- ၂၃။
- ၁၇
- ၂၁
- ၂၅
- ၂၉
- ၃၁
- ၃၅
- ၄၃
- ၄၇
- ၅၃
- ၅၇
- ၆၁
- ၆၃
- ၆၇
- ၆၉
- ၇၃
- ၇၅

- ၂၀။ ဘဝရဲ့လှေကားများ
- ၂၁။ အရွယ်ကောင်းတုန်း
- ၂၂။ အိုခြင်းတရား ဘယ်ကစလဲ?
- ၂၃။ ကိုယ့်ဖာသာ ရှေ့တိုးပါ

ကျွန်တော်ဘဝရဲ့ ရင်းပြီးရခဲ့...

ပြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံလေးတွေအရ

မျှဝေတာပါ...။

သိထား၊ တတ်ထား၊ မှတ်သာ၊ ဖတ်ထား၊ တာလေးတွေရဲ့

နည်းလမ်းလေးအဖြစ် ပေးတာပါ..

မေ့လျော့နေရင်လည်း သတိပေးတာပါ..

လိုချင်ရင် ယူပါ...

မလိုချင်ရင်လည်း သဘောပါပဲ...

အပျင်းပြေလေး ဖတ်ပေးတယ်ဆိုရင်ပဲ

ကျေးဇူးတင်ပါတယ်...

ချစ်ခြင်းအားဖြင့်
Acid